

မြန်မာခရစ်ယာန်မိသားစုအသင်းတော်

Burmese Christian Fellowship



Enjoy free reading from B.C.F __ Volume 8/Issue 12 / December / 2015



You are invited

Occasion ... Christmas Cantata Service

Date ... Friday, December 25, 2015

Time ... 2:00 PM

Place ... 1337 Farmstead Ave.

La Puente, CA 91745

Please join us for a Special Service

* There will be Christmas Potluck Dinner after the Service *

Merry Christmas

2015, December Events



Holy Communion Sunday

12/ 06/ 2015

B.C.F. Election Day & Official Board Meeting

12/ 13/ 2015

Regular Sunday Worship Service

12/ 20/ 2015

Christmas Cantata Service

12/ 25/ 2015

Every Worship Service

on

Sunday 2:00PM

at

1337 Farmstead Ave.

La Puente, CA 91745

New Year Eve Midnight Service

12/ 31/ 2015, 11:00PM

အကောင်းဆုံး လက်ဆောင်

ထာဝရဘုရား၏ နာမတော်သည် ဘုန်းကြီးတော်မူသည်ဟု ဝန်ခံကြလော့။
ပူဇော်သက္ကာကို ဆောင်ခဲ့လျက် တန်တိုင်းတော်သို့ ဝင်ကြလော့။
(ဆာ၊ ၉၆:၈)

ကမ္ဘာတစ်ဝန်း၌ လူမျိုးအသီးသီးတို့ ခရစ်စမတ်ပွဲတော် ဆင်ယင်ကျင်းပ ပုံကို ကျွန်မတို့ ဒေသရှိ ရုက္ခဗေဒဥယျာဉ်တွင် နှစ်စဉ်ခင်းကျင်းပြသခဲ့သည်။ ကျွန်မ အနစ်သက်ဆုံးမှာ ပြင်သစ်လူမျိုး တို့၏ နိပါတ်တော် ပြခန်း ဖြစ်သည်။ ဖွားမြင်တော်မူခန်းတွင် သိုးထိန်းများ၊ မာဂုပညာရှိများက ရွှေ၊ လော်ဗန်၊ မုရန် ပူဇော်သက္ကာများနှင့် နွားစားခွက်အနီး ဝိုင်းရံ နေသည့်ပုံ မဟုတ်ဘဲ ပြင်သစ် ကျေးလက် ရွာသူရွာသားများက ပေါင်မုန့်၊ ဝိုင်၊ ဒိန်ခဲ၊ ပန်းများနှင့်၊ ၎င်းတို့အား ဘုရား ကျေးဇူးပြုသည့်အတိုင်း ၎င်းတို့လက်နှင့် လုပ်ဆောင်၍ရသည့် သီးနှံ ထွက်ကုန်များကို ယူဆောင်လာကြသည်။ ဓမ္မဟောင်း၌ ထာဝရဘုရား၏အိမ် တော်သို့ အဦးသီးသော အကောင်းဆုံး အသီးအနှံကို ဆောင်သွင်းရန် မိန့်ကြား ကြောင်း (ထွက်၊ ၂၃ :၁၆-၁၉) ကျွန်မသတိရမိသည်။

၎င်းပြကွက်လေးက ကျွန်မတို့ ရိုသေမှု ပိုင်ဆိုင်သမျှသည် ဘုရားသခင် ထံမှ လာခြင်းဖြစ်ပြီး၊ ဘုရားကို ကျွန်မတို့ ပေးရမည့်အရာသည် ဘုရားက ကျွန်မတို့ကို ပေးထားသောအရာပင် ဖြစ်ကြောင်း ဖော်ပြနေသည်။

ရှင်ပေါလုက ရောမရှိယုံကြည်သူများအား အသက်ရှင်သောယဇ်အဖြစ် မိမိကိုယ်ကိုပူဇော်ဆက်သရန် သွန်သင်ရာ၌ ဘုရားသခင် ၎င်းတို့အား ပေးထား ပြီးသားဖြစ်သည့် ၎င်းတို့၏ကိုယ်ကို ဘုရားထံ ပြန်ဆက်ကပ်ရန်ပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (ရော၊ ၁၂ :၁-၂) ၎င်းတွင် ကိုယ်တော် ပေးသနားသည့် ဆု ကျေးဇူးများနှင့် အသက်မွေးဝမ်းကျောင်းမှုများလည်း ပါဝင်သည်။ ဘုရားသခင် က လူအသီးသီးအား အထူး ဆုကျေးဇူးများ ပေးသနားထားကြောင်း ကျွန်မတို့ သိပြီးသား ဖြစ်သည်။

ဒါဝိဒ်ကဲ့သို့ပင် လူအချို့သည် တေးဂီတကို ကျွမ်းကျင်စွာ တတ်မြောက် သည် (ထွက်၊ ၃၅:၃၀-၃၅)။ အခြား အခြားသောသူများက စာရေးတတ်သည်၊ စာသင်တတ်သည်၊ ဥယျာဉ်ခြံများ ပြုစု ပျိုးထောင်တတ်သည်၊ စသည်ဖြင့် မိမိတို့ ကျွမ်းကျင် လိမ္မာရာ အသီးသီး ရှိကြသည်။

ဘုရားသခင် ကျွန်ုပ်တို့ကို သူ့အရင်ပေးထားသည့် ဆုကျေးဇူးများကို ကိုယ်တော်ထံ ပြန်ပေးရာ၌ မိမိကိုယ်ကို ပေးဆပ်ခြင်းသည် အကောင်းဆုံး လက်ဆောင်ပင် ဖြစ်တော့ သည်။ Julie Ackerman Link

သင်္ဘော A တွက် A လုံးစုံကို ပေးခဲ့သူ ခရစ်တော်ထံ သင်၏ A ရာခင်သိမ်းကိုပေးလိုက်ပါ။

.....
ဆရာမ Julie Ackerman Link သည် ကင်ဆာရောဂါနှင့် ရှည်ကြာစွာ လုံးပန်း ခဲ့ပြီးနောက် ၂၀၁၅ ခု ဧပြီလ ၅ ရက်တွင် A ဘဘုရားထံ ဘုန်းတော်ဝင်စားခဲ့ ပြီဖြစ်သည်။ ဆရာမသည် ၂၀၀၀ ခုနှစ်မှစတင်၍ နေ့စဉ်ခွန် A ဘး စာမူများကို ရေးသားခဲ့ပြီး နေ့စဉ်ခွန် A ဘး ပရိတ်သတ်များ၏ ချစ်ခင်စုံမက်မှုကို ခံရသူဖြစ် သည်။ သူ့ A ရေးသားများက ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာ A တွက် A မြင်ဖွင့်ပေးပြီး နှိုးဆော်တည်ဆောက်စရာ ဖြစ်ခဲ့သည်။ (နေ့စဉ်ခွန်အား)



.....

သစ္စာရှိသော ချစ်မေတ္တာ

Tom Wan

နှစ်စဉ် ကျေးဇူးတော်ချီးမွမ်းသောနေ့၌၎င်း၊ ခရစ္စမတ်နေ့ကြီး၌၎င်း၊ အဖဘုရားသခင်ကို ချီးမွမ်းခြင်းပြုကြသည်။ ဤခရစ္စမတ်အချိန်သည် ဘုရားသခင်နှင့် ချစ်ကြည်ငြိမ်းချမ်းခြင်း လုပ်ရန် သားတော်ဘုရားအား လူဇာတိခံယူ မွေးဖွား၍ ကြွဆင်းခဲ့ခြင်း ဖြစ်ကြောင်း ကျင်းပကြပါ၏။

လူသူအပေါင်း တို့သည်လည်း မိမိရှိရာဒေသနေရပ်၌ အဖဘုရားထံ အလှူဒါနပြု၍ ပါဝင် ဆင်နွှဲကြပါသည်။ အလှူဒါနပြုခြင်း၌ ကြေးငွေ၊ ဥစ္စာပစ္စည်းများ၊ လက်ဆောင်များ၊ ဆက်ကပ်လှူဒါန ပူဇော်ခြင်း သာမက အလုပ်စေတနာ (Work/Labor)ဖြင့် ကူညီခြင်း၊ အချိန် (Time) အားဖြင့်၎င်း၊ ပညာ ဥစ္စာပစ္စည်း (Resources) ခံစားရရှိသော ကောင်းချီးမင်္ဂလာများမှ အချို့ကို ပူဇော်၍ ဒါနပြု ကြပါသည်။ ပေးလှူရာ၌ အကန့်သတ်မရှိပါ။

သူတစ်ပါးအား ကူညီဆောင်ရွက်ပေးခြင်းဖြင့် လူများ၏ကဲ့ရဲ့ခြင်းနှင့် မဟုတ်မမှန်ပြောဆို ခြင်း၊ ထိခိုက်ပုတ်ခတ်ခြင်းကို ခံရခြင်းသည်လည်း ပေးလှူဆက်ကပ်ခြင်း ဖြစ်ပါ၏။

ယုံကြည်သူများသည် ထာဝရဘုရား၏အမှုတော်မြတ်ကို ရောက်ရာနေရာ၌တာဝန်ထမ်း ဆောင်ခြင်းသည်လည်း ဆက်ကပ်ခြင်းဖြစ်မည်ဟု သဘောပေါက်ပါ၏။

ကြေးငွေ ပေးလှူခြင်း၊ အချိန်ဥစ္စာ ပေးလှူခြင်း၊ စေတနာဖြင့် အကူအညီပေးခြင်း တို့သည် လွယ်ကူမည်ဟု ယုံကြည်ပါ၏။ သို့သော် အချိန်အခါ ဥပဒေအရ သင်၏လုပ်ဆောင် ကူညီခြင်းဖြင့် သေခြင်း ဒဏ်ခံရလျှင် လူတိုင်း လွယ်ကူစွာ ကူညီနိုင်မည် မဟုတ်ပါ။

အထူးသဖြင့် ကိုယ့်ခင်ပွန်းယောက်ျားအပေါ် ချစ်မေတ္တာရှိလျှက် လက်ထပ်မင်္ဂလာပြုမည်ကို ဂတိပေးထားချိန် တစ်ပါးသူအားဖြင့် ပဋိသန္ဓေယူခြင်းသည် ကောင်းသော အလုပ်မျိုး မဟုတ်ပါ။ ထိုသို့ပြုခဲ့လျှင် ကျောက်ခဲနဲ့ ပေါက်၍ အသေသတ်ခံရမည့် ဥပဒေ ရှိခဲ့ပါသည်။

သို့သော်ထိုအချိန်၌၊ အပျိုကညာ ‘မာရီ’ သည်လူသူအားဖြင့်ပဋိသန္ဓေတည်ခြင်းမဟုတ်။ ပိညာဉ်တော်ဘုရား၏ လွမ်းမိုးခြင်းဖြင့်သာ ပဋိသန္ဓေ ခံယူခြင်း ဖြစ်၏။ အပျိုကညာ မာရီ သည် မိမိအသက်ကို အရဲစွန့်လျှက် သေမည် ရှင်မည်ကို မသိ။ သူမ၏ အသက်တာကို အဖဘုရား၏ လက်တော်ထံ၌ အပ်နှံကာ ခရစ်တော် ယေရှုရှင်၏ မယ်တော် အဖြစ် .. အမှုတော်မြတ်ကို ပါဝင် ထမ်းဆောင်သွားသည်။

မာရီသည် သူမ၏သန့်ရှင်းသော အသက်တာကို ဘုရားသခင်အတွက် ပေးဆက်အပ်နှံ ခဲ့သည်။

လူဇာတိခံကာ ဖွားမြင်မည့် သူငယ်တော်၏မယ်တော် (မိခင်) တစ်ယောက်အဖြစ် ထမ်းရမည့် အလုပ်သည် လွယ်ကူသော အလုပ် မဟုတ်ပါ။ ဖွားမြင်လာမည့် သားတော်သည် တခြားသူမဟုတ်။ ကျွန်တော်မျိုးတို့၏ အပြစ်များကို လှဲယူပေးမည့်သူ သားတော် ‘ယေရှု’ ပင် ဖြစ်ပါ၏။

ဤသားတော်ကို ယုံကြည်သူတို့၊ အဖဘုရားသခင်သည် ကျွန်တော်မျိုး၌ အပြစ်များ စွာရှိလျက်ပင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အပြစ်မရှိသူ ဘဝသို့ ရောက်ရှိရပါ၏။

ထို့ကြောင့် မိခင်များနေ့မှသာ မယ်တော်မိခင်ကို သတိရကျေးဇူးတင်ရမည် မဟုတ်ပါ။ အပျိုကညာ ‘မာရီ’ ၏လုပ်ဆောင်ခြင်းသည် အထူးပင်လျှင် သစ္စာရှိသော မွန်မြတ်ကြောင်းကို ကျွန်တော်မျိုးသည် နှလုံးသားမှ ဂုဏ်ပြု၍ ရိုသေလေးစားပါ၏။

ဤကျေးဇူးတော်ချီးမွမ်းခြင်းနှင့်ခရစ္စမတ်အချိန်၌ဘုရားသခင်၏ကြွယ်ဝသောကောင်းချီး မင်္ဂလာများ ခံရပါစေ။

လုကာ၊ ၁:၃၈ - မာရီက၊ အကျွန်ုပ်သည် ထာဝရဘုရား၏ ကျွန်မ ဖြစ်ပါ၏။ ကိုယ်တော်၏စကား အတိုင်း အကျွန်ုပ်၌ ဖြစ်ပါစေသောဟု ဝန်ခံပြီးမှ၊ ကောင်းကင်တမန်သည် မာရီထံမှ သွားလေ၏။



ထာဝရဘုရား၏ ကောင်းကင်တမန်သည် မာရီထံ ထင်ရှားပြပုံ။

**သားယောက်ျားကို ဘွားမြင်လိမ့်မည်၊
ထိုသားသည် မိမိလူတို့ကို အပြစ်မှကယ်ချွတ်မည့်သူ ဖြစ်သောကြောင့်
‘ယေရှု’ ဟူသော အမည်ဖြင့် မှည့်ရမည်။ မသေ ၂၁ : ၂၁**

ခရစ္စမတ်ရောက်တိုင်း



ခရစ္စမတ်ရောက်တိုင်း ခရစ်တော်၏မေတ္တာတော်ကို သိရှိပြီး ကိုယ်တော်ကို ချီးမြှောက် ဂုဏ်ပြုရန် ကျွန်ုပ်တို့၏နည်းလမ်းများကို မစုပူပါ။ ကိုယ်တော်ကို ချစ်ပါ၏။ သင်နှင့်ကျွန်ုပ်တို့ ချစ် သောမေတ္တာတော်ကြောင့် သခင်ယေရှုသည် လူသား လုံးလုံး ဖြစ်လာသည်။ လူသားဖြစ်ခြင်း ကြောင့် ကျွန်ုပ်တို့နှင့် တစ်သားတည်းဖြစ်ခဲ့သည်။ မည်သူကမှ ကျွန်ုပ်တို့ကို နားမလည်ဟု ထပ်ပြောစရာမလို၊ သခင်ယေရှု နားလည်သည်။ထိုသခင်သည် ငါတို့၏ ရန်ငြိမ်းခြင်းအကြောင်း ဖြစ်တော်မူ၏။ ပိုင်းခြားလျက်ရှိသော စပ်ကြား အုတ်တံတိုင်း နံရံကို ဖြိုဖျက်၍ လူမျိုးနှစ်စုတို့ကို တစ်စုတည်း ဖြစ်စေတော်မူ။ (ဇဖက်၊ ၂ : ၁၄-၁၅) ဤခရစ်စမတ်ချိန်ခါ၌ ရှေးကကောင်းကင်တမန် များပြောကြားခဲ့သည့် မြေကြီးပေါ်၌ ငြိမ်သက်ခြင်းကို ကျွန်ုပ်တို့အားပေးသနားလျက် ထိုနေ့ညက လောကသို့ ကြွဆင်းလာသည့်အလင်းတော်သည် ကျွန်ုပ်တို့၏ အနက်ရှိုင်းဆုံး နှလုံးသားထောင့် နေရာများကို ထွန်းလင်းပေးစေသား။ ၁၉၁၄ ခုနှစ် ပထမ ကမ္ဘာစစ်အတွင်း ခရစ်စမတ်နေ့မတိုင်မီ ညက **Western Front** ရှေ့တန်း မိုင် ၃၀ ခန့် အကွာအဝေး တစ်လျှောက်လုံး ပစ်ခတ်သံများ တိတ်ဆိတ်ငြိမ်သက်နေသည်။ စစ်သားများက ကတုတ်ကျင်းအပေါ်သို့ စူးစမ်းချောင်းကြည့်ကြ သည်။ စစ်သားအချို့မှာ ပြန် စုစည်းပြီး ကျဆုံးသွားသူများကို မြေမြုပ်ရန် ပြင်ဆင်နေကြသည်။ ညမှောင်လာသည်နှင့် ဂျာမန် တပ်သားများက မီးအိမ်များထွန်းညှိပြီး ခရစ်စမတ် ကယ်ရယ်သီ ချင်းများ သီဆိုကြသည်။ ဗြိတိသျှတပ်သားများကလည်း လက်ခုပ်တီး အားပေးပြီး ခရစ်စမတ် နှုတ်ခွန်းဆက်စကားများကို လှမ်းအော် နှုတ်ဆက်ကြသည်။နောက်တစ်နေ့တွင်၊ ဂျာမန်၊ ပြင်သစ် နှင့် ဗြိတိသျှတပ်များသည် **NoMan's Land** တွင် တွေ့ဆုံကာ လက်ဆွဲနှုတ်ဆက်ကြ၊ အစား အစာများ ဝေမျှကြ၊ လက်ဆောင်များလည်း ဖလှယ်ခဲ့ကြသည်။ ၎င်းသည် စစ်ပွဲခဏတာ ချုပ်ငြိမ်း သွားသည့် တိုတောင်းလှသည့် အချိန်ဖြစ်ပြီး ။ မကြာခင်မှာ အမြောက်သံ၊ စက်သေနတ်သံများ ပြန်လည် အသက်ဝင်ဆူညံ လာပြီး၊ ထိုအချိန်လေး ကုန်ဆုံးသွားတော့သည်။ ထို “ခရစ္စမတ်နေ့

အပစ်အခတ်ရပ်စဲချိန်”ကို ကြုံတွေ့ခဲ့ရသူများမှာ ထိုအချိန်လေး၌ မည်ကဲ့သို့ ခံစားခဲ့ရသည်ကို မမေ့နိုင်ကြတော့ပြီ။ ထိုအချိန်က တည်မြဲသည့် ငြိမ်းချမ်းရေးကို လိုချင်တောင့်တသည့် စိတ်ကို မီးညှိပေးခဲ့သည်။

ကြွဆင်းလာမည့် မေရှိယကယ်တင်ရှင်အကြောင်း ဟောရှာယ၏ ပရောဖက်ပြုချက်မှာ- “ နာမတော်ကား ... အံ့ဩဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင် ” ဟူ၍ ဖြစ်သည်။ (ဟောရှာ ၉:၆) ကားတိုင်၌ အသေခံခြင်းဖြင့် သခင်ယေရှု သည် ဘုရားသခင်နှင့်ကျွန်ုပ်တို့ကြားရှိ **“no man's Land”** လူမရှိသေ မြေကို ဖယ်ရှား လိုက်ပြီ။ “ထိုသခင်သည် ငါတို့၏ရန်ငြိမ်းခြင်း အကြောင်း ဖြစ်တော်မူ၏ ။” (ဟောရှာ ၉:၁၄) သခင်ယေရှုအားဖြင့် ဘုရားသခင်နှင့်ရန်ငြိမ်းပြီး အချင်းချင်းပြန်လည် သင်မြတ်စွာ နေနိုင်ပါသည်။ ဤကား အသက်တာကိုပြောင်းလဲစေသော ခရစ္စမတ် သတင်းကောင်းပင်ဖြစ်သည်။ —

ခရစ်တော်တစ်ပါးတည်းထံမှသာ
စစ်မှန်သောငြိမ်သက်ငြိမ်းချမ်းခြင်းကို
သိရှိခံစားနိုင်ပါသည်။

ကျွန်ုပ်တို့အချင်းချင်း မေတ္တာပြုရန် အကောင်းဆုံးကြိုးစားမှုများထက် ပထမ ဆုံးသော ခရစ္စမတ်၌ ဘုရားသခင် ပြုခဲ့ပေးသည့် အမှု၏ ကြီးမြတ်အရေးပါမှု ကသာ စိုးမိုးလွှမ်းမိုးနေရန် မျှော်လင့်မိပါသည်။ သားတော်၌ ထည့်ပေးလိုက်သော ဘုရား၏လက်ဆောင်ကို ဘယ်အရာကမှ တုနိုင်မမိနိုင်ပါ။

“ပြော၍မကုန်နိုင်သော ဘုရားသခင်၏ ဆုကျေးဇူးတော်ကို အောက်မေ့၍ ချီးမွမ်းခြင်း ရှိစေသတည်း။”ဟု (၂ ကော၊ ၉:၁၅) ကောရိန္တု အသင်းတော်သို့ ရှင်ပေါလုရေးပို့ လိုက်သောစာ တွင် ဤအမှန်တရားက ပဲ့တင်မြည်ဟီး နေပါသည်။ ကျွန်ုပ်တို့ကို ကယ်တင်ရန် သားတော်ကို စေလွှတ်ပေးသော ဘုရားသခင်၏ စေတနာစိတ်နှင့် ကျေးဇူးပြုမှုကို အပြည့်အဝ နားလည်အောင် စာဖြင့် ဖော်ပြရန် မတတ်နိုင်ကြောင်း ထင်ရှားပါသည်။ စင်စစ် ခရစ်တော် ကိုယ်တိုင်တော်သည် အရေးပါ ဆုံးဖြစ်သောကြောင့် ဤခရစ္စမတ်အချိန်တွင် ထိုလက်ဆောင်အတွက် ကျွန်ုပ်တို့ ချီးမွမ်း ပါ၏။ ဖွားမြင်ခြင်း ခံတော်မူရာ နေရာကား လွန်စွာမှ နိမ့်ကျလှလည်း ထိုနေ့တွင် ဘုရားသခင် ပေးသနားသည့်အရာကား အလွန်ကြီးမြတ်ပေ။ နွားစာခွက်မှ အစပြုသော စုံလင်ပြည့်ဝသန်ရှင်း သည့်ခရီးလမ်းသို့ပင် ဦးတည်ပေ။ —

ပေးသနားသမျှသော လက်ဆောင်များထဲတွင်
ယေရှုခရစ်တော် ကိုယ်တော်သည်
အမြတ်ဆုံး ခရစ္စမတ်လက်ဆောင်ဖြစ်၏။



To Save The World Through Jesus Christ

*"For God so loved the world that He gave His one and only Son, that whoever believes in him shall not perish but have eternal life. For God did not send His Son into the world to condemn the world, but to save the world through him."
- John 3:16-17*

It was predicted in the book of Isaiah hundred of years before Jesus was born that He, the Son of God, will take birth to save the world from its sins. God created this world with love. He wants us all to live in love and harmony; but we, in our selfish interests, choose the path of sloth, gluttony, lust... and avarice instead.

We thus separate ourselves from the path God laid out in front us: the path of love. Jesus came to Earth to set an example before us of how we should lead our lives here. He came to teach us the lesson of selfless service, compassion, humility, and forgiveness. He's the bridge between us and God to help us seek forgiveness for our sins. He's the provider of eternal hope to those who choose to believe in Him.

*The gift of
Love, Peace, Hope, Joy and Forgiveness
May all these be yours at Christmas Time!*



FOR
unto us a
Child ^{is} born,
unto us a Son
is given; and the government
will be upon His shoulder. And

His name will be called
Wonderful
MIGHTY COUNSELOR,
HIGH GOD
GOD
Everlasting Father

PRINCE OF PEACE
PRINCE OF PEACE

ISAIAH
9:6

